

## Kareni / ကာၢ်နာ် Ka Nyaw

transliteratsioon: birma + täiendused, latinisatsioon: KNAB 2009

Kareni kirjakeeli on mitu, põhilised on sgoo (S), läänepvoo (L) ja idapvoo (I). Nende põhitähistik on sama mis birma keelel, ent toonide märkimine on nii sgoo kui ka pvoo kirjakeeltes erinevad. Kirjaviisid on suhteliselt foneetilised.

### I. Konsonandimärgid (kui mõni täht ei esine kõigis kareni keeltes, on näidatud esitähega, millisesse kirjakeelde kuulub)

1	၈	k	k	20	၁	I	dh	d
2	၂	kh	hk	21	၃		n	n
3	၅	g	gh [ɣ]	22	၁၁	၁	p	p
4	၃၁	gh	kh [x]	23	၁၁		ph	hp
5	၄	၇	ng	24	၁၁	I	b	b
6	၀	c	s	25	၁၁		bh	b
7	၁၁	ch	hs	26	၁၁		m	m
8	၉	j	z	27	၁၁		y	y
9	၂၂	I	jh	28	၁၁		r	r
10	၂၃	LS	rh	29	၁၁		l	l
11	၂၄		ñ	30	၁၁		w	w
12	၂၅	I	t̪	31	၁၁	/ɔ	s *	th
13	၂၆	I	ʈh	32	၁၁		h	h
14	၂၇	I	ɖ	33	၁၁	æ	x	,
15	၂၈	I	ɖh	34	၁၁	ɛ	q	(-)
16	၁၁	I	ɳ	35	၁၁	L	pg	pw
17	၁၁		t̪	36	၁၁	I	yg	yw
18	၁၁		ʈh	37	၁၁	I	ghg	khw
19	၃		d					

\* esimene sgoo, teine läänepvoo keeles

### II. Erikujuised allmärgid (၁ märgib suvalist põhimärki)

1	၃၂	-y	y	3	၃၂	-l	l
2	၃၃	-r	r	4	၃၂	-w	w

5       $\cap$                   -g                  g

### **III. Vokaalimärgid** (märgib suvalist põhimärki, esimeses sgoo, teises pvoor märgid)

1	ଗୀ	ଗୀ	ā	a	6	ଗ୍ରି	ଗ୍ରି	ū	u
2	ଗୁ	ଗୁ	i	i	7	ଗୁଁ	ଗୁଁ	e	e
3	ଗୁଣ	ଗୁଣ	ö	oe [ɔ]	8	ଗୁରୁ	ଗୁରୁ	ä	ae [ɛ]
4	-	ଗୁଜ	ü	u [?]	9	ଗୁରୁତ୍ବ	ଗୁରୁତ୍ବ	o	o
5	ଗୁପ୍ତ	ଗୁପ୍ତ	u	ue [ɯ]	10	ଗୁରୁତ୍ବିକ୍ଷଣ	ଗୁରୁତ୍ବିକ୍ଷଣ	ō	aw [ɔ]

#### **IV. Toonimärgid (esimeses sgoor, teises pvoos märgid)**

1	ကု၏	ကု၏	^	<i>kâ</i>	4	ကု၍	ကု၍	`	<i>kà</i>
2	ကု၏	ကု၏	ˇ	<i>kă</i>	5	ကု၏	ကု၏	~	<i>kă</i>
3	ကုး	ကုး	,	<i>ká</i>	6	-	ကု၏	-	<i>kā</i>

Lisaks toonimärgid läänepvoos:  $\text{m}_j^{\circ} \sim 2 k\ddot{a}$ ,  $\text{m}_2^{\circ} \sim 2 k\ddot{a}$ ,  $\text{m}_1^{\circ} \sim 2 k\ddot{a}$ .

## V. Muud märgid

1      ɔ̄                  "                  (vokaali puudumine)

## Transliteratsiooni ja latinisatsiooni näiteid

ကိုယူလှေ kō^sūle~ *Kâwthulē*, ကည်ကိုစဲ့ kañōkō^sā` *Ka Nyaw Kâwsæ* 'Kareni osariik', ထိုကို ~ ကိုကိုယဲ့ yo~kō^, kō^kyo`tä` *Yôkâw, Kâwchâwtæ* 'Tai', ကိုပယ့် kō^payō~ *Kâwpayāw* 'Birma', ဒဲ့ dawā^ *Dawâe* 'Tavoy', တန်သရံကျို *tanōsarī`klo* *Tanawtharì Klo* 'Tenasserim'; muid kohanimesid Karenis: ကဆီဝါ *kachōwā* *Kahsawwa*, အမို xamo~ *Amō*, မြှုသမံထွေ mä^sami^tha` *Mâesamî Thà*, မြှုသမံခံ mä^sami^khi *Mâesamî Hki*, မြှုထွေ mōtha` *Mawthà*.

Sgoo tekst: ပျေကိုဂါ မူဝတ်ဒိုးသီးသီး လာတ်သို့တ်သီအ မ်ညိုဒီး ကြားနှုံဘုံ pga~ko'pa~me^ta^d“so`so` lötä^so`ta^sōxa mä~ñādō` krö`ne^bha` — Pwākópā mētādthóthó loetāthòtāthaw'a mäenyadáw króenébá.

Pvoo tekst: ပုဂ္ဂိုလ်ကွန် လျှပ်ရှေ့အဖူအဂါ အခရဣဗ္ဗံးလက်အဝိုင် လေဆာမဟန်ရှုခံးကဲ့ pgako^pa~di^ löpagaša~xaphuxagō xakharṓ 2pho`lapa~xaso^ löchöma~niša~khó pá — Pwakópádī loepwashā́ ahpue' agaw ' ahkaróehpólápā' asô loehsoemānishiähkópá.

## **Viited**

1. Р. С. Гиляревский, В. С. Гривин. *Определитель языков мира по письменностям.* Изд. третье, исправленное и дополненное. Москва: «Наука» 1965.
2. *Language Museum.* www.language-museum.com. 2003-01.
3. www.karen.org. 2003-01
4. www.kawthoolei.org. 2003-01.
5. *Transliteration of common, spoken Sgaw Karen into English.* Drum Publication Group. www.drumpublications.org
6. Martin Hosken. *A Sgaw Karen Unicode proposal. Extending Myanmar to Incorporate Sgaw Karen.* SC2/WG2 N3083. L2/05-178.
7. Michael Everson. *Proposal for encoding characters for Myanmar minority languages in the UCS.* ISO/IEC JTC1/SC2/WG2 N3 L2/06-xxx. 2006-04-02.
8. {Theodore Stern. Three Pwo Karen Scripts: A Study of Alphabet Formation. – Anthropological Linguistics, 10(1): 1-39, 1968}